

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကိုပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(၀၀)-၀၂-၀၅

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၀၊ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၅ နှင့် ၁၆-က တို့အရ ဝင်ငွေရရှိသည့်နှစ်အတွင်း ပေးဆောင်ရမည့်ဝင်ငွေခွန်ကို ခန့်မှန်းတွက်ချက်သည့်ပုံစံ (ယခင်ဝင်ငွေနှစ်တွင် ဝင်ငွေခွန်ထမ်းဆောင်ရန် တာဝန်ရှိခဲ့ပါက)

----- မှ ----- အထိ သုံးလပတ်ကာလအတွက် ခန့်မှန်းချက်။

ကျသင့်အခွန်	ကျပ်
ယခင်ဝင်ငွေနှစ်အတွက် ကျသင့်ဝင်ငွေခွန်	
(နုတ်) ယခင်ဝင်ငွေနှစ်တွင် ပင်ရင်းမှနုတ်ယူပေးသွင်းခြင်းခံရသည့် ဝင်ငွေခွန်	
(နုတ်) ယခင်ဝင်ငွေနှစ်တွင် ပို့ကုန်/ သွင်းကုန်လုပ်ငန်းအတွက် ပေးသွင်းခဲ့သည့် ကြိုတင်ခွန်	
အသားတင်ပေးဆောင်ရသည့် ဝင်ငွေခွန် (တစ်နှစ်စာ)	
သုံးလတစ်ကြိမ် ပေးဆောင်ရမည့်ဝင်ငွေခွန်	

လက်မှတ် -----

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ်-----

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်-----

တာဝန်-----

လိပ်စာ -----

ရက်စွဲ၊ -----

မှတ်ချက်။ သုံးလတစ်ကြိမ် ပေးဆောင်ရမည့်ဝင်ငွေခွန်ကို ခန့်မှန်းတွက်ချက်ရာတွင် ယခင်ဝင်ငွေနှစ်သည် (၁၂) လတာကာလ ဖြစ်ပါက (အသားတင်ပေးဆောင်ရသည့် ဝင်ငွေခွန်၏ ၂၅ %)၊ ၆ လတာကာလဖြစ်ပါက (အသားတင်ပေးဆောင်ရသည့် ဝင်ငွေခွန်၏ ၅၀ %)။